

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၂-၀၅

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဂ) တို့အရ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန်အခွန်ငွေ သို့မဟုတ် ထပ်မံပေးဆောင်ရန် အခွန်ငွေကို ခန့်မှန်းတွက်ချက်တောင်းခံလွှာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

-----

၁။ ----- ခုနှစ်၊ -----လ၊ ----- ရက်နေ့တွင် ကုန်ဆုံးသောလအတွက် လူကြီးမင်းလုပ်ငန်းမှ အခွန်ပေးဆောင်ရန် ပျက်ကွက်နေသဖြင့်/ ပေးဆောင်ထားသော အခွန်သည် ပေးဆောင်အပ်သည်ထက် လျော့နည်းနေသည်ဟု ယူဆသဖြင့် အောက်ဖော်ပြပါ အခွန်ငွေကို ပေးဆောင်ရန်/ ထပ်မံပေးဆောင်ရန် အကြောင်းကြားအပ်ပါသည်-

(က) ခန့်မှန်းသည့်ကုန်စည်ရောင်းရငွေ / ဝန်ဆောင်မှုရငွေ ----- ကျပ်

အခွန်နှုန်း(အခွန်နှုန်းမတူပါက ခွဲခြားဖော်ပြရန်) ----- %

(ခ) ကျသင့်သည့်အခွန်ငွေ ----- ကျပ်

(ဂ) ပေးဆောင်ပြီးအခွန်ငွေ ----- ကျပ်

(ဃ) ထပ်မံပေးဆောင်ရန်အခွန်ငွေ ----- ကျပ်

(စာဖြင့်) ----- ကျပ်တိတိ

၂။ အထက်ပါအခွန်ငွေကို-----မြို့ရိုး-----ဘဏ်ခွဲ-----သို့ ----- ရက်နေ့ထက် နောက်မကျစေဘဲ ပူးတွဲပါ ငွေသွင်းချလန်ဖြင့် ပေးဆောင်ရမည်။

ရုံးတံဆိပ်

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

မိတ္တူကို

ရုံးလက်ခံ